



မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း

MYANMAR GARMENT MANUFACTURERS ASSOCIATION

UMFCCI - 9th Floor, No. 29, Min Ye Kyaw Swar Road, Lanmadaw Township, Yangon

☎: 95-1-2300253, 95-1-2314829 ☎: 95-1-2314829 ✉: mgma@myanmargarments.org

“Membership Application Form”

Date:


To:

Chairman
Myanmar Garment Manufacturers Association
Yangon.

1. I/We..... hereby apply the admission form my/our.....
..... Co., Ltd to be member of Myanmar Garment
Manufacturers Association with applicable to membership fees-

	Entrance Fees	Annual Fees
(a) Foreign Investment	100,000	300,000
(or)		
Joint Venture Investment		
(b) Myanmar Investment	100,000	100,000

2. I/We hereby undertake to be complied by the Constitution of Myanmar Garment
Manufacturers Association.



Signature

Name

Position

Myanmar Garment Manufacturers Association Part,

Recognition of membership

Mr./Mrs 's membership was received on Membership card reissued
on

()



မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း

MYANMAR GARMENT MANUFACTURERS ASSOCIATION

UMFCCI - 9th Floor, No. 29, Min Ye Kyaw Swar Road, Lanmadaw Township, Yangon

☎: 95-1-2300253, 95-1-2314829 ☎: 95-1-2314829 ✉: mgma@myanmargarments.org

“Applicant’s Profile”


Registration No

Date:

1. Name
2. Father’s Name
3. Date of Birth
4. Date of Place
5. Nationality and Religion
6. NRC No./Passport No.
7. Qualification
8. Current Job
9. Address
10. To Contact Phone No..... Email
11. Business
12. Business Address



I certify that this information is accurate and complete.



Signature

Name

Position



မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း

MYANMAR GARMENT MANUFACTURERS ASSOCIATION

UMFCCI - 9th Floor, No. 29, Min Ye Kyaw Swar Road, Lanmadaw Township, Yangon

☎: 95-1-2300253, 95-1-2314829

Fax: 95-1-2314829

✉: mgma@myanmargarments.org

“အသင်းဝင်လျှောက်လွှာ”

ရက်စွဲ။ ။

သို့

ဥက္ကဋ္ဌ

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း

ရန်ကုန်မြို့

၁။ ကျွန်တော်/ကျွန်မ အား တသီးပုဂ္ဂလအသင်းဝင်(သို့မဟုတ်) ကျွန်တော်/ကျွန်မ၏ကုမ္ပဏီကို အသင်းဝင်အဖြစ် ပါဝင် ခွင့်ပြုပါရန် အောက်ပါနှုန်းထားများနှင့်အတူ လျှောက်ထားအပ်ပါသည်-

	အသင်းဝင်ကြေး	နှစ်စဉ်ကြေး
(က) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (သို့) ဖက်စပ်ရင်းနှီးမြှုပ်နှံမှု	၁၀၀,၀၀၀/-	၃၀၀,၀၀၀/-
(ခ) မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု	၁၀၀,၀၀၀/-	၁၀၀,၀၀၀/-

၂။ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများကို တိကျစွာလိုက်နာ ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။



လက်မှတ် |

အမည် |

ရာထူး |

ဤအပိုင်းတွင် အသင်းမှရေးရန်

အသင်းဝင်အဖြစ်အသိအမှတ်ပြုခြင်း

ဦး/ဒေါ်.....၏ အသင်းဝင်အဖြစ်လျှောက်ထားခြင်းအားရက်နေ့တွင် လက်ခံရရှိပြီး ရက်နေ့တွင် အသင်းဝင်ကဒ်ပြားပြန်လည်ထုတ်ပေးခဲ့ပါသည်။

()

Myanmar Garment Manufacturers Association Membership Form

Company details					
1	Company name: ကုမ္ပဏီအမည်				
2	DICA company Registration Number: ကုမ္ပဏီ မှတ်ပုံတင်အမှတ်				
3	Investment registration type (100% foreign owned, 100% locally owned or joint-venture): မှတ်ပုံတင်ထားသော ရင်းနှီးမြှုပ်နှံမှု အမျိုးအစား				
4	Origin of investment (example: Hong Kong, Thailand, Myanmar, Korea): ရင်းနှီးမြှုပ်နှံမှု နိုင်ငံ				
5	Date company registered in Myanmar: ကုမ္ပဏီမှတ်ပုံတင်သည့် ရက်စွဲ				
	Is your company a subsidiary? သင်၏ ကုမ္ပဏီသည် လက်ခွဲကုမ္ပဏီဖြစ်ပါလား	Yes	No		
6	Year and country in which company was first founded: ပထမဆုံးကုမ္ပဏီတည်ထောင်သည့် ခုနှစ်နှင့်နိုင်ငံ				
7	Does your company have a subsidiary in Myanmar? If so, please describe: သင်၏ ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် လက်အောက်ခံ ကုမ္ပဏီရှိပါလား? ရှိလျှင် ဖော်ပြပါ				
8	Do you have an overseas office? နိုင်ငံခြားတွင် ရုံးခန်းရှိပါသလား?	Yes	No		
Management Details: စီမံခန့်ခွဲမှုအသေးစိတ်					
9	Full name of company's director or responsible person: ကုမ္ပဏီ Director(သို့) တာဝန်ရှိသူ၏ နာမည်အပြည့်အစုံ				
10	Designation/title of company's director or responsible person: ကုမ္ပဏီ Director (သို့) တာဝန်ရှိသူ၏ ရာထူး	Managing Director	Board Member	Factory Manager	Other (please describe)

Myanmar Garment Manufacturers Association Membership Form

11	Mobile phone: လက်ကိုင်ဖုန်း	
12	Email: <i>(please provide manager's email address and one general company email address)</i> အီးမေး(လ်)	
13	If possible, please provide the name, phone & email of the director's executive assistant: ဒါရိုက်တာ၏ လက်ထောက်၏ နံမည်၊ ဖုန်းနှင့် အီးမေးလ် ကိုဖော်ပြပေးပါ	
14	Provide the name of company's secondary contact: ဒုတိယဆက်သွယ်ရမည့်သူ	
15	Designation/title of secondary contact: ဒုတိယဆက်သွယ်ရမည့်သူ၏ ရာထူး	Factory Manager Assistant Manager Production Manager Other (please describe)
16	Mobile telephone number of secondary company contact: ဒုတိယဆက်သွယ်ရမည့် ကုမ္ပဏီနံပါတ်(လ်)	
17	Email address of secondary contact: ဒုတိယဆက်သွယ်ရမည့် အီးမေး(လ်)	
Factory Details: <i>(if non-manufacturer, please skip questions 18-62)</i>		
18	Name and number of factories in Myanmar <i>(List all factory facilities in Myanmar registered under this company):</i> မြန်မာနိုင်ငံတွင်ရှိသောစက်ရုံအမည်နှင့် အရေအတွက်	Number of factories: Names of factories:
19	1st Factory Address: ပထမစက်ရုံလိပ်စာ	
20	Landmarks or nearby junctions: အနီးရှိထင်ရှားသောအဆောက်အအုံ (သို့) လမ်းဆုံ	
21	Factory telephone number: စက်ရုံဖုန်းနံပါတ်	
22	Fax number: ဖက်စ်ဖုန်းနံပါတ်	

Myanmar Garment Manufacturers Association Membership Form

23	Total factory facility size in square meters: စက်ရုံအကျယ်အဝန်း (စတုရန်းမီတာ)				
24	Total number of machines: စက် အရေအတွက်				
25	Number of employees: ဝန်ထမ်းအရေအတွက်	(Male) ကျား -	(Female) မ -	(Total) စုစုပေါင်း -	
26	Production lines: ကုန်ထုတ်လုပ်သည့် လိုင်း (lines) အရေအတွက်				
27	2nd factory address: ဒုတိယစက်ရုံလိပ်စာ				
28	Landmarks or nearby junctions: အနီးရှိထင်ရှားသောအဆောက်အအုံ (သို့) လမ်းဆုံ				
29	Factory telephone number: စက်ရုံဖုန်းနံပါတ်				
30	Fax Number: ဖက်စ်ဖုန်းနံပါတ်				
31	Total factory facility size in square meters: စက်ရုံအကျယ်အဝန်း (စတုရန်းမီတာ)				
32	Total number of machines: စက် အရေအတွက်				
33	Number of employees: ဝန်ထမ်းအရေအတွက်				
34	Production lines: ကုန်ထုတ်လုပ်သည့် လိုင်း (lines) အရေအတွက်				
35	Circle your 3 main export markets: အဓိကပို့ကုန် နိုင်ငံ (၃)ခုကိုဝိုင်းပေးရန်	European Union	Japan	Southeast Asia	Middle East
		North America	Korea	South America	Africa
		Australia	China	Eastern Europe	Other _____
36	Does your factory specialize primarily in knits or wovens? အဓိကထုတ်သည့် ထုတ်ကုန်	Knits	Woven	Both	Other (please describe)

Myanmar Garment Manufacturers Association Membership Form

<p>37</p> <p>Which product types is your factory specialized in producing? (<i>i.e. lingerie, skiwear, scarves, etc.</i>) Please circle or list no more than 5 different product specialties.</p> <p>စက်ရုံ၏ အဓိကချုပ်သည့် အထည်အမျိုးအစား</p>	<p>Padded jackets</p> <p>Rain jackets</p> <p>Casual trousers</p> <p>Dress slacks</p> <p>Men's/women's suits</p> <p>Dress shirts</p>	<p>Scarves</p> <p>Children's apparel</p> <p>Babies 'apparel</p> <p>Swimwear</p> <p>Accessories</p> <p>Sports outerwear</p> <p>Sports gloves</p>	<p>Lingerie</p> <p>Underwear</p> <p>Sweaters</p> <p>Socks</p> <p>Polo shirts</p> <p>t-shirts</p> <p>Denim jeans</p>	<p>Ladies wear</p> <p>Dresses/skirts</p> <p>sleepwear/loungewear</p> <p>Other (<i>please describe</i>):</p> <p>_____</p>																					
<p>38</p>	<p>What will be your (<i>approximate</i>) maximum and minimum production volumes per month? (<i>after factory is operating at expected capacity</i>)</p> <p>တစ်လလျှင် စက်ရုံ၏ အမြင့်ဆုံး နှင့် အနိမ့်ဆုံးထုတ်လုပ်နိုင်သည့် အရေအတွက်</p>																								
<p>39</p>	<p>Does your company anticipate passing audit certifications or have you already successfully passed any international audits? Please circle or describe.</p> <p>Compliance Auditအတွက် ပြင်ဆင်ထားမှုများ (သို့) အောင်ထားမှုများရှိမရှိ</p> <table border="1"> <thead> <tr> <th data-bbox="657 1644 893 1933">Cert. type:</th> <th data-bbox="893 1644 1133 1933">Valid until:</th> <th data-bbox="1133 1644 1567 1933">Other (please describe):</th> </tr> </thead> <tbody> <tr> <td>BSCI</td> <td></td> <td>_____</td> </tr> <tr> <td>ETI</td> <td></td> <td>_____</td> </tr> <tr> <td>WRAP</td> <td></td> <td>_____</td> </tr> <tr> <td>SEDEX</td> <td></td> <td>_____</td> </tr> <tr> <td>ISO 9001</td> <td></td> <td>_____</td> </tr> <tr> <td>GOTS</td> <td></td> <td>_____</td> </tr> </tbody> </table>				Cert. type:	Valid until:	Other (please describe):	BSCI		_____	ETI		_____	WRAP		_____	SEDEX		_____	ISO 9001		_____	GOTS		_____
Cert. type:	Valid until:	Other (please describe):																							
BSCI		_____																							
ETI		_____																							
WRAP		_____																							
SEDEX		_____																							
ISO 9001		_____																							
GOTS		_____																							
<p>Product development</p>																									
<p>40</p>	<p>From which countries do you import raw materials and inputs? (<i>example: 90% from China, 10% from Thailand</i>)</p> <p>မည်သည့်နိုင်ငံမှ ကုန်ကြမ်းတင်သွင်းသလဲ</p>																								
<p>41</p>	<p>Roughly what percentage of materials come to you shipped by sea? How much by road? How much by air freight? (<i>approximate</i>)</p> <p>ကုန်ကြမ်းတင်သွင်းသည့် ရာခိုင်နှုန်းအပိုင်းအခြား (ကုန်းလမ်း၊ ရေလမ်း၊ လေလမ်း)</p>																								
<p>42</p>	<p>Do you source any production inputs locally, such as poly padding, polybags, carton boxes, hangers, labels, hang tags, trim or fabric? Please describe.</p> <p>ပြည်တွင်းမှ ကုန်ကြမ်းပစ္စည်းများကို ဝယ်ယူ အသုံးပြုပါသလား</p>																								

Myanmar Garment Manufacturers Association Membership Form

43	<p>What is your approximate turnaround time from receipt of fabric to shipment? (<i>production lead time</i>)</p> <p>ကုန်ကြမ်းပစ္စည်းလက်ခံရရှိသည့် အချိန်မှစ၍ ကုန်ချောရသည် အထိကုန်ထုတ်လုပ်မှု ကြာချိန်</p>				
44	<p>Do you have any in-house sampling department in Myanmar?</p> <p>မြန်မာနိုင်ငံရှိစက်ရုံအတွင်း နမူနာ ချုပ်နိုင်ခြင်းရှိ မရှိ</p>	Yes	No	Partial	
45	<p>Which payment terms is your company able to handle?</p> <p>ငွေပေးချေမှု စနစ်</p>	<p>Can accept/handle: Telegraphic Transfer</p> <p>Letters of credit</p> <p>Cash</p>			
46	<p>How many foreign staff do you employ in Myanmar in total?</p> <p>နိုင်ငံခြားသားဝန်ထမ်းများ ခန့်ထားမှု ဦးရေ</p>				
47	<p>For which skilled positions do you have the most difficulty finding suitable staff?</p> <p>မည်သို့သော ကျွမ်းကျင် ဝန်ထမ်းများခန့်ထားရန် ခက်ခဲပါသနည်း</p>				
48	<p>What is the total number of pattern-makers you employ in Myanmar?</p> <p>Pattern-makers ခန့်ထားသည့် ဦးရေ</p>				
49	<p>Total number of QC Controllers:</p> <p>QC ခန့်ထားသည့် ဦးရေ</p>				
50	<p>Total number of merchandizers:</p> <p>Merchandizers ခန့်ထားသည့် ဦးရေ</p>				
51	<p>Total number of supervisors:</p> <p>Supervisors ခန့်ထားသည့် ဦးရေ</p>				
52	<p>Which languages are spoken at your company? Circle or list languages spoken by management level staff.</p> <p>ကုမ္ပဏီတွင် Management အသုံးပြုသည့် ဘာသာစကားများ</p>	English	Japanese	Myanmar	Other: _____
		Chinese (Mandarin)	Korean	Thai	_____
53	<p>How long is your in-house training program for unskilled sewing operators before they begin work?</p> <p>စက်ချုပ်သင်တန်းသားများ စက်တန်းအတွင်းသို့ ဝင်ရောက် လုပ်ကိုင်နိုင်ရန် သင်ကြားသည့်ကာလ</p>	At least 30 days	At least 45 days	At least 60 days	<p>Other (please describe)</p> <p>_____</p>
<p>Expectations of MGMA</p>					

Myanmar Garment Manufacturers Association Membership Form

54	<p>What are your service expectations from MGMA?</p> <p>MGMA မှ မည်သည့် ဝန်ဆောင်မှုများကို မျှော်လင့်သနည်း</p> <p>Which of MGMA's services are you most interested in receiving?</p> <p>MGMA မှ မည်ကဲ့သို့ သော ဝန်ဆောင်မှုများကို စိတ်ဝင်စားပါ သနည်း</p>	<ul style="list-style-type: none"> <input type="radio"/> Business matchmaking with visiting buyers buyer များနှင့် ချိတ်ဆက်ခြင်း <input type="radio"/> Business networking events စီးပွားရေးဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲ <input type="radio"/> Educational seminars & practical workshops ဟောပြောဆွေးနွေးပွဲများ <input type="radio"/> Study trips & overseas exhibition trips နိုင်ငံခြားလေ့လာရေးခရီး 	<ul style="list-style-type: none"> <input type="radio"/> Supervisor & management training support Supervisors စီမံခန့်ခွဲမှုသင်တန်းများ <input type="radio"/> Policy advocacy with government အစိုးရအားမူဝါဒဆိုင်ရာအကြံပေးခြင်း <input type="radio"/> Sector research ကဏ္ဍသုတေသန <p>Other (please describe): _____</p>		
55	<p>Are you potentially interested in new buyers?</p> <p>Buyers အသစ်များလက်ခံရန် စိတ်ဝင်စားမှု ရှိမရှိ</p>	Yes, we are interested in meeting new buyers	No, we produce for our own brand only	No, we are not interested in new buyers	Other (please describe): _____
56	<p>Which policy issues would you most like the MGMA to bring to the attention of government policymakers?</p> <p>မည်သည့် မူဝါဒများကို မှ တဆင့် အစိုးရမူဝါဒ ချမှတ်သူများသို့ အကြံပေးလိုပါသလဲ</p>	Electricity လျှပ်စစ်	Labour law reform အလုပ်သမားဥပဒေ	Training needs သင်တန်းလိုအပ်ချက်	Roadways လမ်းပန်းဆက်သွယ်ရေး Intellectual property protection မှပိုင်ခွင့် Ports improvements ဆိပ်ကမ်းအသုံးပြုမှု SEZs အထူးစီးပွားရေးဇုန်များ Industry standards လုပ်ငန်းစံညွှန်းများ
57	<p>What is the biggest challenge for garment factories in Myanmar during the next two years?</p> <p>လာမည့် (၂) နှစ်အတွင်းစက်ရုံများမှ ကြုံတွေ့နိုင်မည့် အဓိကစိန်ခေါ်မှုများ</p>				
58	<p>MGMA runs a training institute in Insein Township which offers free training in basic sewing and supervisory skills. What other training programs would you like the association to offer?</p> <p>MGMA အနေဖြင့် အင်းစိန်မြို့နယ်တွင် သင်တန်းကျောင်း ဖွင့်လှစ်၍ အခမဲ့သင်တန်းများ ပို့ချပေးနေပါသည်။ အခြားမည်သည့် သင်တန်းများကို သင့်အနေဖြင့် သင်ကြားပို့ချစေလိုပါသလဲ။</p>	Social compliance Human resources management Sewing machine mechanics training Industrial engineering	Merchandizing Pattern-making Quality control Productivity & efficiency training	Other (please describe): _____ _____ _____	

Myanmar Garment Manufacturers Association Membership Form

59 MGMA is the largest association of apparel manufacturers and associated businesses in Myanmar. We exist to help your business grow and prosper. Please let us know any information you would like to receive from us or any recommendations or requests you have.

MGMA သည် မြန်မာနိုင်ငံတွင် အကြီးဆုံး အဖွဲ့အစည်းဖြစ်ပါသည်။ MGMA အနေဖြင့် သင်၏ လုပ်ငန်းများကို အောင်မြင်မှု ရှိစေရန် ဝံ့ပိုး ကူညီရန် အမြဲရှိပါသောကြောင့် သင်၏ အကြံပြုချက်များ လိုအပ်ချက်များရှိပါက ဖော်ပြပေးပါရန်။

60 Please describe for us your main reasons for joining the association and your expectations.

အထည်ချုပ် အသင်းသို့ အသင်းဝင်အဖြစ် ဝင်ရောက်ရသည့် အကြောင်းရင်းနှင့် အသင်းမှ သင်၏ မျှော်လင့်ချက်



- Form 26 from the Ministry of National Planning and Economic Development (DICA) - Company directors list*

MGMA membership includes valuable training opportunities for workers, supervisors and managers. The association also organizes business networking events and exhibitions, arranges business matchmaking opportunities, publishes sector research and engages in policy advocacy with the Myanmar government.

Documents required for MGMA membership:

For Import & Export (CMP) Garment:

- (1) MGMA Membership Application Form
- (2) Recommendation (or) Registration Certificate from Ministry of Industry, Directorate of Industrial Supervision and Inspection
- (3) Myanmar Investment Commission permit copy (MIC)
- (4) Copy of Proposal submit to Myanmar Investment Commission (MIC)
- (5) Ministry of Investment and Foreign Economic Relations, Directorate of Investment and Company Administration (DICA)*
- (6) Taxpayer Identification Certificate of Ministry of Planning and Finance, Internal Revenue Department
- (7) Certificate of Exporter/Importer Registration with the Ministry of Commerce
- (8) Registered Director List (Extract Form) of the Ministry of Investment and Foreign Economic Relations, Directorate of Investment and Company Administration (DICA)
- (9) Photocopy of Passport (or) National Registration Card of the applicant person
- (10) Two (around 1") sized photos of the membership applicant person
- (11) Member card (or) Recommendation letter from Garment Cluster Association in Myanmar of (Chinese Textile & Garment Association in Myanmar (CTGA), Hong Kong Myanmar Manufacturers' Association (HKMMA), Japan Garment Manufacturers Association in Myanmar (JGMA) and Korea Garment Association in Myanmar (KOGAM))

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းတွင် အသင်းဝင်ရန် လိုအပ်သောစာရွက်စာတမ်းများ

Import & Export (CMP) အထည်ချုပ်လုပ်ငန်းများအတွက်:

- (၁) အသင်းဝင်လျှောက်လွှာပုံစံ
- (၂) စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၏ ပုဂ္ဂလိကစက်မှုလုပ်ငန်း မှတ်ပုံတင် လက်မှတ် (သို့) ထောက်ခံချက်
- (၃) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုမိန့် မိတ္တူ
- (၄) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြထားသော Proposal မိတ္တူ
- (၅) ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ နှင့် ညွှန်ကြားမှု ဦးစီးဌာန (DICA) ၏ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်
- (၆) စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ထမ်းမှတ်ပုံတင်လက်မှတ် (Taxpayer Identification Certificate)
- (၇) စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပို့ကုန်/သွင်းကုန် လိုင်စင်မိတ္တူ
- (၈) ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ နှင့် ညွှန်ကြားမှု ဦးစီးဌာန (DICA) တွင် မှတ်ပုံတင်ထားသော ဒါရိုက်တာ List စာရင်း (Extract Form)
- (၉) မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းတွင် အသင်းဝင်မည့်သူ၏ မှတ်ပုံတင် မိတ္တူ(သို့) ပတ်စ်ပို့မိတ္တူ
- (၁၀) မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းတွင် အသင်းဝင်မည့်သူ၏ (၁" ပတ်လည်)အရွယ်အစား ဓာတ်ပုံ (၂) ပုံ
- (၁၁) မြန်မာနိုင်ငံရှိ ပြည်ပ အထည်ချုပ်လုပ်ငန်းရှင်များအသင်းဖြစ်ကြသော (Chinese Textile & Garment Association in Myanmar (CTGA), Hong Kong Myanmar Manufacturers' Association (HKMMA), Japan Garment Manufacturers Association in Myanmar (JGMA) and Korea Garment Association in Myanmar (KOGAM)) တို့၏ အသင်းဝင်ကဒ် (သို့မဟုတ်) ထောက်ခံချက်

For Local Garment:

- (1) MGMA Membership Application Form
- (2) Myanmar Investment Commission permit copy (MIC) (if local/domestic investor, YCDC permit only) *
- (3) Recommendation (or) Registration Certificate from Ministry of Industry, Directorate of Industrial Supervision and Inspection
- (4) Ministry of Investment and Foreign Economic Relations, Directorate of Investment and Company Administration (DICA)*
- (5) Taxpayer Identification Certificate of Ministry of Planning and Finance, Internal Revenue Department
- (6) Registered Director List (Extract Form) of the Ministry of Investment and Foreign Economic Relations, Directorate of Investment and Company Administration (DICA)
- (7) Photocopy of passport (or) National Registration Card of the applicant person
- (8) Two (around 1") sized photos of the membership applicant person

ပြည်တွင်း အထည်ချုပ်လုပ်ငန်းများအတွက်

- (၁) အသင်းဝင်လျှောက်လွှာပုံစံ
- (၂) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုမိန့် မိတ္တူ (သို့) စည်ပင်ခွင့်ပြုချက်လိုင်စင်
- (၃) စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၏ပုဂ္ဂလိကစက်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ် (သို့) ထောက်ခံချက်
- (၄) ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများနှင့်ညွှန်ကြားမှု ဦးစီးဌာန (DICA) ၏ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်
- (၅) စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ထမ်းမှတ်ပုံတင်လက်မှတ် (Taxpayer Identification Certificate)
- (၆) ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများနှင့် ညွှန်ကြားမှုဦးစီးဌာန (DICA)တွင် မှတ်ပုံတင်ထားသော ဒါရိုက်တာ List စာရင်း (Extract Form)
- (၇) မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းတွင် အသင်းဝင်မည့်သူ၏ မှတ်ပုံတင် မိတ္တူ (သို့) ပတ်စ်ပို့ မိတ္တူ
- (၈) မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းတွင် အသင်းဝင်မည့်သူ၏(၁" ပတ်လည်)အရွယ်အစား ဓာတ်ပုံ(၂) ပုံ

Membership fees:	Entrance Fees	Annual Fees
(1) Foreign Investment (or) Joint Venture Investment	100,000	300,000
(2) Myanmar Investment	100,000	100,000

Contribution for Garment Development (MGHRDC Training Center)

	Contribution Fees	Remark
(1) Foreign Investment (CMP) or Joint Venture Investment (CMP)	USD 1,000	- Equal to MMK (Central Bank Rate) - Foreign Share Cost 35% and above
(2) Myanmar Investment (CMP)	500,000	(-)

Note**

**MGMA's vocational training institute "The Myanmar Garment Human Resources Development Center "provides trainings free-of-charge to all of MGMA's registered member factories. The one-time membership induction fees go to support this training institute. Regular instruction is provided on basic sewing training, supervisory training and occasional special topics.